

များကို ~ ရရှိသည်။ 发掘古代文物。 / ~ ထုတ်ယူသည်။ 开采, 采掘。 / ရေနံ ~ ရှာဖွေရေးအဖွဲ့ 石油勘探队
တူးဖို့ က၊ <tu: pho> 修坝; လယ်သမားတူးဆည်ကို ~ နေကြ
ထယ်။ 农民们正在筑坝。

တူးဖောက် က၊ <tu: phaut> 挖掘, 开凿
တူးဖို့ က၊ <tu: phyo> (将土岗等)挖掉
တူးမြောင်း န၊ <tu: myaun> 运河; 水渠
တူးဖက် က၊ <tu: yet> 挖, 扒; သဲမြေကိုသူ ~ သည်။ 他在沙
地上挖坑。

တူးရွင်း န၊ <t-ywin> 铁锹, 铲子, 橇棍
တူးရွင်းနန်းပြား န၊ <t-ywin: ngan: bya> 小平铲
တူးရွင်းစောက် န၊ <t-ywin: zaut> 铲, 锹, 锹
တူးရွင်းပြား န၊ <t-ywin: bya> 平铲
တူးလေး န၊ <du: lei> = ခူးလေး

တေ့ က၊ <tei> ①(用枪、刀等)顶住, 贴近; သူ့ခါးကိုခြောက်
လုံးဖြူးဖြင့် ~ သည်။ 用左轮手枪顶住了他的腰。 / အရက်
ဖန်ခွက်ကိုသူ့နှုတ်ခမ်း၌ ~ လိုက်သည်။ 他把酒杯贴在唇边。
②(时间)临近; အချိန် ~ ပြီးမှပြောသည်။ 时间临近才讲
出来。

တေ့ဆက် I က၊ <tei' hset> 接口拼接, 参见ထပ်ဆက်၊ ပတ္တာဆက်
条 II န၊ <tei' zet> 接口拼接之物

တေ့ဆိုင် က၊ <tei' hsain> ①面对面 ②面对; 遇见, 遇上;
နှစ်ဦး ~ လျှင်ငါ့ကိုနိုင်အောင်ပြောတတ်မည်မဟုတ်။ 两人当面辨
论, 他是说不过我的。 / ဒုက္ခနဲ့သာ ~ ရပြန်ထယ်။ 偏偏又
面临了灾难。

တေ့တေ့ဆိုင်ဆိုင် က၊ <tei' dei' hsain zain> 面对面, 针锋相
对; ထိုအချိန်သည် ~ နိုင်ငံရေးတိုက်ပွဲဆင်နေချိန်ဖြစ်သည်။ 当时,
正是针锋相对地进行政治斗争的时候。

တေ့တေ့တင်တင် က၊ <tei' dei' tin din> 面对面, 针锋相对;
ဤလူနှင့် ~ တွေ့ပြီးပြဿနာကိုရှင်းချင်သည်။ 我想同他面对
面地解决问题。

တေ့ဖြုတ် က၊ <tei' phyout> ①(喻)临时抱佛脚, 临阵磨枪
②事到跟前反而出了差错

တေ့လွဲ က၊ <tei' lwe> 错过一点儿; ~ လေးလွဲသွားထယ်။
(~ လေးဖြစ်သွားထယ်။) 只错过一点儿。(未能见到)
/ ~ ~ နှင့်မကြည့်ခဲ့ရ။ 老错过机会, 未能看成。

တေ က၊ <tei> ①一而再地捶, 捣; ထုထား ~ ထားလိုက်သည်။
捣烂了。②揉合, 调和; ဆေးမှုန့်ကိုပျားရည်နှင့် ~ လိုက်သည်။
把药粉和蜜汁调和在一起。③游荡, 浪荡; ကျောင်းအပူ
တွင်သာ ~ ကြသည်။ 光在校外乱游荡。 / လူ ~ လူညစ်
流氓, 坏蛋

တေ့ခပ်ပြာ န၊ <tei khat pya> (铜和锌的合金)金色铜
တေ့ဆေး န၊ <tei zei> (草药与蜜制成的)丸药, 蜜丸
တေ့ န၊ <tei za> ①火焰 ③威力

တေ့ဇော် န၊ <tei zaw> 威力
တေ့ဇော န၊ <tei zaw> [巴] ①火焰; 火势 ②【佛】(四大
中的)火

တေ့တေ့တာတာ က၊ <tei dei ta da> 极坏, 坏透; ~ ဆိုးတယ်။
坏极了。 / ~ ညစ်တယ်။ 卑鄙极了。

တေ့တေး န၊ <tei dei> (谑)小坏蛋

တေ့ပေ က၊ <tei pei> 游荡, 浪荡; ~ လေလွင့်နေကြသည့်အချိန်
လေးများအစိုင်းကလေးများ 到处游荡的野孩子

တေ့မိ န၊ <tei mi> (喻)沉默寡言者, 缄默的人

တေ့ရသေ န၊ <tei rat th-ma> [巴]第十三

တေ့ရသ် န၊ <tei rat> [巴]第十三

တေ့လေ န၊ <tei lei> 流氓

တေ့လေကျောက် န၊ <tei lei kyaut> 【矿】锑硫矿石

တေ့သားပေသားရ က၊ <tei dha: bei dha: ya> = ထုသားပေ
သားရ

တေ့သံ န၊ <tei dhan> ①纯钢 ②【音】基调往左数第二个
调称为 တေ့သံ

တေ့ I န၊ <tei> ①歌曲; ~ ဆိုသည်။ 唱歌。 / ~ သရုပ်
ဖော်ပြတော် 歌剧 ②掺假的金属 II က၊ <tei> ①记下,
记着; ခဲတံဖြင့် ~ ထားသည်။ 用铅笔记下。 ②记仇, 忌
恨; ဝမ်းထဲ၌ ~ ထား၏။ 记在心里。

တေ့ကဗျာ န၊ <tei: g-bya> 诗歌

တေ့ခံ က၊ <tei: khan> 【音】演奏过门儿, 前奏曲

တေ့ခပ်ပြာ န၊ <tei: khat pya> = တေ့ခပ်ပြာ

တေ့ချင်း န၊ <tei: gyin> 歌曲

တေ့ဂီတ န၊ <tei: gi ta> 音乐, 歌曲; ~ ဆရာ 音乐家

တေ့တုံး န၊ <tei: don> 轻声; ~ အသံ 小声

တေ့တျာ န၊ <tei: t-ya> = တေ့

တေ့တွဲ န၊ <tei: twe> 一种缅甸诗歌

တေ့ထပ် န၊ <tei: dat> 一种缅甸诗歌(全诗有十八行, 变
九韵的连韵诗)

တေ့မှတ် က၊ <tei: hmat> 记下, 记录; စာအုပ်ဘေးမှာ ~ သည်။
在书边记下。

တေ့ရိုး န၊ <tei: yo> ①古典歌曲 ③普通歌曲

တေ့သီချင်း န၊ <tei: th-khyin> 歌曲

တေ့သံ န၊ <tei: dhan> 乐曲声; ~ ရှင် 演唱者 / ~ သွင်း
သည်။ 灌制音乐唱片或磁带。

တေ့သံစုံ န၊ <tei: dhan zon> 交响乐

တေ့သွား န၊ <tei: dhwa> 曲调, 歌曲; ~ တပုဒ်ရေးသည်။
谱一首曲子。

တဲ ဝ၊ <de> ①(用于间接引语的句尾)有人说……; ဒီ
နေ့ညမှာရှင်ရှင်ပြမယ် ~ ။ 有人说今晚有电影。 ②(口)的
= (书) သော / မှန်ကန် ~ ပေါ်လစီ 正确的政策 ③为便
于上口而加的虚字; ပြော ~ လို့နဲ့ 边说边哭。 / ပြေး ~